

တသံကြီး ကဝါ <t-dhi gyi> 一系列,一连串
 တသံတန်းကြီး ကဝါ <t-dhi d-dan: gyi> 一系列,一连串;
 တိုက်ပွဲဝင်ဘဝဖြစ်စဉ်ကို ~ ပြန်ပြောင်းတွေးတောနေတယ်။ 一幕幕
 地回顾着战斗历程。
 တသီးစား နှါ <t-thi: za> ①一年只能收一茬的农作物 ②
 单季作物 ③一茬
 တသီးစိုက်စနစ် နှါ <t-thi: sait s-nit> 单季种植制
 တသီးတခြား ကဝါ <t-thi: t-khya> 专门;分别地; ~ အုပ်စိုး
 ခြင်း 分治;割据
 တသီးတသန့် ကဝါ <t-thi: t-than> 专门,分别地
 တသီးပုဂ္ဂလ နှါ <t-thi: pout g-la> ①私人; ~ ပိုင် 私人所
 有 ②无党派人士
 တသူ နှါ <t-thu> (将手臂向头上方伸直后从指尖到脚跟
 的)一人一手的高度,也称 လက်ခုပ်တဖောင်
 တသဲသဲ ကဝါ <t-the: dhe> 密密麻麻,络绎不绝; ~ ရွာနေ
 သောမိုး 瓢泼大雨 / ကြည့်ရှုသူကဝင်လာမခဲ ~ ဖြစ်သည်။ 观
 众络绎不绝。
 တ...သော ဝါ <t-...thaw> (中间插入量词)某.....; တ
 ယောက်သောဂျပန် 一个日本人 / တနှစ်သောနှစ်သစ်ကူးတွင် 某
 一个新年元旦
 တသောသော ကဝါ <t-thaw: thaw> 哄笑; ~ ရယ်မောဆူညံ
 နေကြခိုက်正当哄笑喧闹的时候.....
 တသံတည်း ကဝါ <t-than hte> 齐声,异口同声; နယ်ချဲ့စနစ်
 ကျဆုံးပါစေဟေ့ ~ အော်ဟစ်ကြွေးကြော်လာကြသည်။ 齐声高喊
 “打倒帝国主义!”
 တသက် နှါ <t-thet> ①一条命 ②终生,一辈子
 တသက်တာ နှါ <t-thet ta> 终生,终身,生平,一生
 တသက်တကျွန်း နှါ <t-thet d-gyun> 无期徒刑; ~ ချခံရသည်။
 被判处无期徒刑。
 တသက်နှင့်တကိုယ် ကဝါ <t-thet hnin> d-go 终生,一辈子;
 ဤဖြစ်ရပ်ကိုကား ~ မေ့နိုင်စရာအကြောင်းမရှိတော့ပြီ။ 这件事我
 终生难忘。 / ~ မကြုံဘူးသောဖြစ်ရပ် 一辈子从未见过的
 事情
 တသက်ပန် ကဝါ <t-thet pan> 终生
 တသက်လုံး ကဝါ <t-thet lon> = တသက်ပန်
 တသက်လျှာ နှါ <t-thet lya> ①一生, ②(古)一瞬间,一刹
 那; ရေပွက်ပမာ ~ တည်း။ 如昙花一现般短暂的一生。
 တသက်သက် ကဝါ <t-thet thet> 想念,怀念; နီးတကျက်ကျက်
 ဝေး ~ ။ (成)在一起就吵嘴,分开了就想念。
 တသိုက် နှါ <t-thait> 一群,一伙; လူ ~ 一群人
 တသိုက်တပြုံ ကဝါ <t-thait d-byon> 一大堆,成批地; ဗေဒါ
 ဟ်တို့သည် ~ ကြီးစုရုံး၍လာကြသည်။ 浮萍成堆地漂浮了过
 来。
 တသိုက်တဝန်း ကဝါ <t-thait t-wun> 成群结伙地,团结一致

地,成堆地; မိသားစု ~ နေချင်တယ်။ 喜欢一家人团聚在
 一起。 / လူတချို့ဟာ ~ လာကြတယ်။ 一些人成群结伙地
 来了。
 တသင်း နှါ <t-thin> 一队,一群,一伙
 တသတ် နှါ ① <ta' that> 缅文တ်符号的名称 ② <t-that>
 分开; ကျောင်းသား ~ ကျောင်းသူ ~ ထိုင်နေကြတယ်။ 男生
 一拨,女生一拨分开坐。
 တသုတ် ကဝါ <t-thout> 一批,一次; ဤပြဿနာနှင့်ပတ်သက်၍
 ~ ဟောတော်မူပါအုံး။ 请您再讲讲这个问题。 / မိုး ~ ကောင်း
 ကောင်းရွာသွန်းပီးနောက် 下过一场透雨后..... / ဆရာက
 ကျောင်းသားများကို ~ ပြီး ~ စာသင်ပြသည်။ 老师给一批一
 批学生上课。
 တသန့် နှါ <t-than> 单独
 တသန့်တည်း ကဝါ <t-than de> 一直; တည်တည်ငြိမ်ငြိမ် ~ တိုး
 တက်လာသည်။ 一直稳步向前发展。
 တသန့် နှါ <t-thon> (古)许多,另一种,分开
 တသန့်သန့် ကဝါ <t-thon dhon> 再三地,三番五次地; လေ
 ညှင်း ~ တိုက်ခတ်နေသည်။ 吹着阵阵微风。
 တသိမ်သိမ် ကဝါ <t-thein' dhein> 抖动着,抽搐着; မြေလျှင်
 ~ လှုပ်သည်။ (地震)大地在抖动着。 / နဖူးနှင့်ကြမ်းနှင့်အပ်
 ယင်း ~ ဝိုနေလေသည်။ 趴在地板上抽泣着。
 တသွေမတိမ်း ကဝါ <t-thwei m-tein> = တသေမတိမ်း
 တသွေးတမွှေး ကဝါ <t-thwei: t-mwei> 异常美丽; ~ လှ
 တယ်။ 显得格外美丽。 / သူ့သမီးလေး ~ ဖြစ်လာတယ်။ 他
 的女儿已经长得婷婷玉立了。
 တသွင်သွင် ကဝါ <t-thwin dhwin> 潺潺,淙淙; ဝမ်းရေ ~ စီး
 ဆင်းနေ၏။ 泉水淙淙。
 တသွန် နှါ <t-thun> = တသွန်
 တသွယ် နှါ <t-thwe> 一条,一种; လမ်း ~ 一条路 / မြစ် ~
 一条河 / နည်းလမ်း ~ 一种方法
 တဟားဟား မသါ <t-ha: ha> 哈哈地(笑)
 တဟီဟီ မသါ <t-hi hi> 哈哈(笑),嘿嘿地(笑); ~ ရယ်နေ
 တယ်။ 哈哈大笑。
 တဟီးဟီး မသါ <t-hi: hi> 哽咽着,呜咽着; ~ ဝိုသည်။ 呜
 呜地哭了。
 တဟူးဟူး မသါ <t-hu: hu> 呼呼地(刮风); လေ ~ တိုက်ခတ်
 သည်။ 风呼呼地刮着。
 တဟဲ့ဟဲ့ မသါ <t-he' he> 咳咳地(咳嗽声); ချောင်း ~ ဆိုး
 သည်။ 咳咳地咳个不停。
 တဟိုးဟိုး ကဝါ <t-ho: ho> 传遍四方地; နာမည် ~ ကျော်
 ကြားနေတယ်။ 名扬四海。
 တဟင်ဟင် မသါ <t-hin' hin> 呜呜地(哭); ~ ဝိုသည်။ 呜
 呜地哭。
 တဟန်ချင်း ကဝါ <t-hon gyin> = တဟန်ထိုး